



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
တိုကျိုမြို့

သံရုံးငွေစာရင်းသို့ ငွေမှားယွင်းသွင်းမှုများအတွက် အသိပေးထုတ်ပြန်ခြင်း

၁။ မြန်မာသံရုံး၊ တိုကျိုအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ရေးရာဆိုင်ရာ ကိစ္စရပ်များ (နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးခြင်း၊ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ အသစ်လျှောက်ထားခြင်း၊ ဝင်ငွေခွန် ပေးဆောင်ခြင်း၊ ထောက်ခံစာထုတ်ပေးခြင်း) ဆောင်ရွက်ခြင်းနှင့် ဂျပန်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများမှ ဗီဇာလျှောက်ထားလာခြင်းတို့အတွက် ဆောင်ရွက်ပေးရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန်နှင့် ဗီဇာကြေး တို့အား လျှောက်ထားသူများမှ မြန်မာသံရုံး၏ ငွေစာရင်းဖွင့်လှစ်ထားသည့် SUMMITOMO MITSUI BANKING CORPORATION (GOTANADA BRANCH) (NON-RESIDENT CURRENT ACCOUNT) သို့ တိုက်ရိုက်ပေးသွင်းသည့် စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ကောင်စစ်ဆိုင်ရာ လျှောက်ထားသူများအနေဖြင့် လျှောက်ထားမှုအလိုက် သံရုံးငွေ စာရင်းသို့ ငွေပေးသွင်းရာတွင် မိမိပေးသွင်းရသည့် ငွေပမာဏ အတိအကျကိုသာ ပေးသွင်းကြ ပါရန်နှင့် မှားယွင်းပြီး ငွေပိုမိုပေးသွင်းခဲ့သည့် ကိစ္စရပ်များတွင် ငွေပြန်လည်ထုတ်ပေးရေး အတွက် အခက်အခဲရှိပါသဖြင့် သံရုံးငွေစာရင်းသို့ ငွေမှားယွင်းပြီး ပိုမိုပေးသွင်းခြင်း မပြုမိစေရေး အထူးဂရုပြု၍ ဆောင်ရွက်ပေးကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။



မြန်မာသံရုံး၊ တိုကျိုမြို့
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်



The Embassy of the Republic of the Union of Myanmar

Tokyo

大使館へ誤った金額を入金した場合についてのお知らせ

1. 駐日ミャンマー大使館として、日本に滞在しているミャンマー国籍者のための領事業務（パスポートの更新、パスポート紛失時の新規申請、所得税の納付、証明書発行など）や日本人および元ミャンマー国籍者向けのビザ申請の手続き業務のために、上記パスポートの更新料、新規申請料、紛失の罰金、所得税及びビザ申請の手数料などを、申請者よりミャンマー大使館が口座を開設している三井住友銀行（五反田支店）（非居住者当座預金口座）に直接お支払いいただく手順で手続きを行っております。
2. このことについて、申請者はそれぞれの申請内容にしたがって大使館の口座に正しい金額だけを入金していただきたくお願い申し上げます。誤って多くの金額を入金された場合は払い戻しに煩雑な手続きを要するため、誤った金額を大使館の銀行口座に振り込まない様に十分ご注意くださいようお願い申し上げます。



駐日ミャンマー連邦共和国大使館

令和6年2月22日